

သုတေသနထဲတွင် ပါဝင်ရေးဆိုင်ရာ သဘောတူညီချက် ပုံစံတို

သင်သည် သုတေသန လေ့လာမှုတစ်ခုထဲ ပါဝင်လိုပါသလားကို မေးမြန်းပါသည်။ သင့်အနေနှင့် လေ့လာမှုထဲတွင် ပါဝင်ရန် သဘောတူခင်မှာ၊ လေ့လာရေးအဖွဲ့မှ ဝန်ထမ်း တစ်ဦးက သုတေသန အကြောင်း အချို့သော အချက်များကို သင့်အား ပြောပြပါလိမ့်မည်။ သင့်အားပြောပြရမည်မှာ

- သုတေသန၏ ရည်ရွယ်ချက်
- သုတေသန အတွင်းမှာ သင့်ကို ဘာတွေ ဖြစ်လာမည်နည်း
- သုတေသန ဘယ်လောက်ကြာမည် နှင့် ဘယ်လောက် ကြာအောင် သင့်အနေနှင့် ပါဝင်ရန်လိုမည်
- သုတေသနထဲက စမ်းသပ်မှုသဘောကို ဆောင်သည့် အစိတ်အပိုင်းများအကြောင်း (တစ်စုံတစ်ခု စမ်းသပ်မှုလည်း ဖြစ်နိုင်သည်)
- ရှိနိုင်သည့် အန္တရာယ်များ သို့မဟုတ် သင့်ကို ထိခိုက်စေမည် သို့မဟုတ် မသက်သာ ဖြစ်လာစေနိုင်သည့် သုတေသနထဲက အပိုင်း တစ်စုံတစ်ခု
- သုတေသနမှနေပြီး သင် သို့မဟုတ် အခြားသူများ ရရှိနိုင်မည့် အကျိုးကျေးဇူး တစ်စုံတစ်ခု
- သုတေသန အစား သင့်အတွက် အကျိုးရှိနိုင်သည့် အခြား ကုသမှုများ သို့မဟုတ် လုပ်ရိုးလုပ်စဉ်များ (အခြားရွေးစရာများ)
- သင်၏ အချက်အလက်များကို မျှဝေပေးမည့် သူတို့ကို တစ်နည်းနည်းဖြင့် ဖော်ပြပေးခြင်း
- သင်၏ ကိုယ်ရေးကိုယ်တာ နှင့် လျှို့ဝှက်ချက်များကို မည်ကဲ့သို့ ကာကွယ်ပေးမည်။

လက်ရှိ လေ့လာမှုနှင့် အကျိုးဝင်လျှင် လေ့လာမှုဝန်ထမ်းများသည် အောက်ပါ အချက်အလက်များကို သင့်အား ပြောပြပေးရမည်

- သင် လက်ရှိ သုတေသန လေ့လာမှုထဲ ပါဝင်နေစဉ် ဒဏ်ရာရခဲ့သော် လျော်ကြေး (ငွေ သို့မဟုတ် အခမဲ့ဆေးကုသမှု) ရရှိမလား
- ယခုအချိန်မှာ ကျွန်ုပ်တို့ မသိကြသော်လည်း နောင်မှာ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ
- သုတေသန လုပ်သူတို့ အနေနှင့် လေ့လာမှုထဲကနေပြီး သင့်ကို ရပ်စဲပစ်ရန် အကြောင်းများ ရှိသလော
- လေ့လာမှုထဲပါဝင်ခြင်း အတွက် ရှိနိုင်သည့် ကုန်ကျမှု တစ်ခုခု
- သင်က လေ့လာမှုထဲပါဝင်နေခြင်းကို ရပ်စဲပစ်လိုလျှင် မည်သို့ ဖြစ်လာမလဲ
- လက်ရှိ လေ့လာမှုထဲ ပါဝင်ရေးဆိုင်ရာ သင်၏ သဘောထားကို ပြောင်းလဲစေနိုင်သည့် တွေ့ရှိချက်များ ရှိလျှင် သင့်အား ဘယ်တော့ ပြောမလဲ
- လေ့လာမှုထဲ ပါဝင်မည့် လူဦးရေ။

အထက်ဖော်ပြပါ အချက်အလက် အားလုံးကို သင့်အား ပြောပြပြီးသည့် နောက်မှာ လေ့လာရေး ဝန်ထမ်းများက လေ့လာမှုထဲ ပါဝင်လိုပါသလားကို သင့်အား မေးကြပါမည်။ သင်က သဘောတူလျှင် လေ့လာရေး ဝန်ထမ်းများက လက်ရှိ ပုံစံကို သင့်အား လက်မှတ် ထိုးခိုင်းပါမည်။ သင်၏ ဘာသာစကားဖြင့် ပုံစံ လက်မှတ် ထိုးပြီးသား မိတ္တူကို သင့်အား ပေးပါမည်။ ထို့အပြင် သုတေသန အကျဉ်း ကိုပါ အင်္ဂလိပ်ဘာသာဖြင့် သင့်ကို ပေးပါဦးမည်။

သင် သို့မဟုတ် သင့်စကားပြန်က insert name အား insert phone number မှာ အချိန်မရွေး ခေါ်ယူပြီး သုတေသနဆိုင်ရာကို သို့မဟုတ် သင်က ဒဏ်ရာရခဲ့လျှင် ဘာလုပ်ရမည်ကို မေးနိုင်ပါသည်။ သုတေသနနှင့် ပတ်သက်ပြီး သင်၏ ရပိုင်ခွင့်များကို မေးလိုလျှင် သင် သို့မဟုတ် သင့်စကားပြန်က BUMC IRB ရုံးကို 617-638-7207 မှာ ဖုန်းဆက်နိုင်ပါသည်။

သင်သည် ယခု သုတေသနထဲ ပါဝင်လို မလိုကို လွတ်လပ်စွာဆုံးဖြတ်နိုင်ပါသည်။ သင့်ဘာသာသင်စပြီးစားပါ။ လေ့လာမှုထဲ မပါဝင်လိုပါဟု သင် ဆုံးဖြတ်နိုင်ပါသည်။ သင်သည် လေ့လာမှု ပါဝင်ရေးကို ဆုံးဖြတ်နိုင်ကာ အချိန်မရွေး ရပ်စဲနိုင်ပါသည်။ သင်က လေ့လာမှုထဲ မပါဝင်ရန်ဆုံးဖြတ်မည် သို့မဟုတ် ရပ်စဲရန် ဆုံးဖြတ်မည် ဆိုလျှင် သင်အနေနှင့် ခံစားခွင့် ရှိသည့် မည်သည့် အခွင့်အရေးကိုမှ ဆုံးရှုံးမည် မဟုတ်ပါ။ သင်၏ ဆုံးဖြတ်ချက်က မည်သို့ပင် ဖြစ်စေကာမူ ဝန်ထမ်းများက သင့်အား ဆက်ဆံကြပုံ ပြောင်းလဲသွားမည် မဟုတ်ပါ။ သို့သော် သုတေသနထဲ ပါဝင်ရန် ဆုံးဖြတ်ခဲ့လျှင် သင်၏ ဆေးကုသရေး စီမံကိန်း ပြောင်းလဲသွားနိုင်ပါသည်။

ဤစာတမ်းကို လက်မှတ်ထိုးလိုက်ခြင်းက လက်ရှိ သုတေသနလေ့လာမှုကို သင့်အား ရှင်းပြခဲ့ကြသည်ဟု ဆိုလိုပါသည်။ အထက်ပါ အချက်အလက်များ အားလုံးကို သင့်အား ပြောပြခဲ့ပြီဟု ယူဆပါသည်။ လက်ရှိ ပုံစံကို သင်ဖက်မှ လက်မှတ်ထိုးလိုက်ခြင်းဖြင့် သင်သည် လေ့လာမှုထဲ ပါဝင်ရေးကို သဘောတူသည်ဟု ဆိုလိုပါသည်။

ပါဝင်သူ၏ အမည် အပြည့်အစုံရေးပါ_____ လက်မှတ်_____ ရက်စွဲ_____

Printed name of witness_____ Signature_____ Date_____